

ကမ္ဘာ့ဘဏ်က ငွေကြေးကူညီမှုဖြင့် မြန်မာနိုင်ငံရှိ တောင်သူ လယ်သမားများ တစ်နှစ်ပတ်လုံးသီးနှံစိုက်ပျိုးနိုင်မည်

ဝါရှင်တန် ဒီစီ၊ ဇူလိုင်လ ၂၃ ၂၀၁၅ခုနှစ် - မြန်မာနိုင်ငံက ဆင်းရဲနွမ်းပါးမှုနှုန်း အမြင့်မားဆုံး ဒေသအချို့ရှိ စိုက်ပျိုးရေး ရေပေးစနစ်များနှင့် စိုက်ပျိုးရေးဝန်ဆောင်မှုလုပ်ငန်းများ အရည်အသွေး တိုးတက်မြှင့်တင်ပေးရန် အတွက် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံအစိုးရသို့ အမေရိကန်ဒေါ်လာ သန်း၁၀၀ အတိုးမဲ့ ချေးငွေ ပေးအပ်ရန် ယနေ့ အတည်ပြုခဲ့ပါသည်။ အဆိုပါမြန်မာ့ လယ်ယာ စိုက်ပျိုးရေး အထောက်အကူပြု စီမံကိန်းသည် သီးနှံ ထုတ်လုပ်မှုများကို တိုးမြှင့်ပေးပြီး၊ ဈေးကွက် လိုအပ်ချက်အရ လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းများ ပိုမို လုပ်ကိုင်လာအောင် ကူညီပေးခြင်းဖြင့် အလုပ်အကိုင်များ ဖန်တီးပေးမည် ဖြစ်ပါသည်။ ထို့ပြင်မြန်မာနိုင်ငံ ပူပြင်း ခြောက်သွေ့သော ဒေသအတွင်းရှိ နေရာလေးခုတွင် မိုးခေါင်ခြင်းနှင့် ရာသီ ဥတု ပြောင်းလဲမှု ဒဏ်ကို ခံနိုင်ရည်ရှိပြီး ဖြစ်ထွန်းနိုင်သည့် ကောက်ပဲသီးနှံများစိုက်ပျိုးနိုင်စေရန် ကူညီပေးမည် ဖြစ်ပါသည်။

အထူးသဖြင့် ခြောက်သွေ့သောရာသီတွင် လယ်သမားများဆီသို့ ရေပေးသွင်းနိုင်မှုက အကန့်အသတ် ရှိနေဆဲဖြစ်ပြီး လက်ရှိရေပေးစနစ် အတော်များများမှာလည်း အားနည်းချက်များ ရှိနေပါသည်။ မြန်မာ့ လယ်ယာ စိုက်ပျိုးရေးကဏ္ဍသည် ခေတ်မှီနည်းပညာနှင့် လယ်ယာလုပ်ငန်းခွင် ဆောင်ရွက်မှုများမှ အလှမ်း ကွာဝေး နေဆဲဖြစ်ပါသည်။ ထို့ကြောင့် စိုက်ပျိုးရေး လုပ်ကိုင်သော နေရာများတွင် တိုင်းပြည်၏ ဆင်းရဲမှု နှုန်း အမြင့်ဆုံး ဒေသအချို့ ရှိနေပါသည်။ မြန်မာကျေးလက်ဒေသရှိ လယ်ယာလုပ်ကိုင်သည့် လူဦးရေ အကြား ဝင်ငွေ မြင့်တက်လာရေးနှင့် အလုပ်အကိုင်များ တိုးပွားလာမှု အတွက် စိုက်ပျိုးရေး ရေစနစ်နှင့် လယ်ယာ လုပ်ငန်းခွင် အလုပ်များတွင် ရင်းနှီးမြှုပ်နှံမှုများလိုအပ်ပါသည်။ အဆိုပါ စီမံကိန်းသည် ကမ္ဘာ့ဘဏ် အုပ်စု အမှုဆောင် ဒါရိုက်တာအဖွဲ့ က ယနေ့ ဆွေးနွေးတင်ပြခဲ့သည့် မြန်မာနိုင်ငံ ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု မူဘောင်သစ်၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်ပါသည်။

"ဒီစီမံကိန်းက နိုင်ငံရဲ့ စီးပွားရေးနဲ့ ကျေးလက်နေပြည်သူတွေဘဝကို တိုးတက်အောင် အကြီး အကျယ် ပြောင်းလဲ ပေးနိုင်တဲ့ လယ်ယာစိုက်ပျိုးရေးဆိုင်ရာဆောင်ရွက်မှုတွေကို ဦးတည်ထားပါတယ်။ ဒီလယ်ယာ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြု စီမံကိန်းက လယ်သမားတွေကို ရေနဲ့ လယ်ယာ စီမံခန့်ခွဲမှုတွေ၊ ရာသီဥတုအလိုက် လယ်ယာလုပ်ကိုင်တတ်စေအောင် ကူညီပေးတာကနေ မြန်မာနိုင်ငံကို ကုန်ထုတ်လုပ်မှုနဲ့ လယ်ယာလုပ်ငန်းကနေ အကျိုးအမြတ် တိုးတက်လာစေဖို့ အထောက်အကူပေးသွားမှာ ဖြစ်ပါတယ်" ဟု လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင်က ပြောကြားသည်။

မြန်မာ့ လယ်ယာ စိုက်ပျိုးရေး အထောက်အကူပြု စီမံကိန်းသည် စိုက်ပျိုးရေး ရေသွင်းစနစ်ကို မှီခိုနေရသော ရေရှားပါးသည့် ဒေသများဖြစ်သည့် ပဲခူးတိုင်း ဒေသကြီး၊ အရှေ့ပိုင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် နေပြည်တော် အနီးတစ်ဝိုက်ရှိ တောင်သူလယ်သမားမိသားစု တစ်သိန်းနှစ်သောင်းကျော် အပါအဝင် တိုင်းပြည်၏ ဒုက္ခ အရောက်နေဆုံး ပြည်သူလူထုတချို့ကို အကျိုးဖြစ်ထွန်းစေမည်ဖြစ်ပါသည်။ အဆိုပါ ဒေသများတွင် တိုင်းပြည်၏ အခြေခံလူတန်းစား သုံးပုံတပုံခန့် ရှိနေမည်ဟု ခန့်မှန်းထားပါသည်။

ထို့အပြင် လယ်ယာလုပ်ငန်းဗဟုသုတ နှင့်လယ်သမားများကို လယ်ယာမြေနှင့် ကိုက်ညီသော သီးနှံများ စိုက်ပျိုးနိုင်စေရန် လေ့ကျင့်သင်ကြားပေးခြင်းဖြင့် လယ်ယာထုတ်ကုန်များ တိုးတက်လာပြီး တောင်သူ လယ်သမား မိသားစုများ၏ ဝင်ငွေမြင့်တက်လာမည်ဟု မျှော်မှန်းထားပါသည်။

"စိုက်ပျိုးရေး ရေးပေးသွင်းတဲ့စနစ်ကို တိုးတက်အောင်လုပ်တာက လယ်ယာထုတ်လုပ်မှုကို တိုးတက် စေမယ်။ ခြောက်သွေ့တဲ့ ရာသီမှာ သီးနှံတွေစိုက်ပျိုးလို့ ရစေမယ်။ တောင်သူ မိသားစုတွေအကြား ဝင်ငွေ တိုးလာမယ်။ ကမ္ဘာ့ဘဏ်အနေနဲ့ အခုလို စီမံကိန်းကို ကူညီပေးရမှာ ဝမ်းသာပါတယ်။ ဒါက တောင်သူ လယ်သမား မိသားစုတွေရဲ့ ဘဝကို တိုးတက်စေပြီး ဆင်းရဲတာတွေ လျော့ချပေးနိုင်ပါလိမ့်မယ်" ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Ulrich Zachau က ပြောကြားသည်။

ပိုကောင်းမွန်သော စိုက်ပျိုးရေး ရေသွင်းစနစ်နှင့် ရေထုတ်စနစ်တို့ကြောင့် တောင်သူ မိသားစုများ အကျိုး ဖြစ်ထွန်းလာပါလိမ့်မည်။ အဆိုပါ ရန်ပုံငွေတွင် လယ်ယာလုပ်ငန်းဆိုင်ရာ အကြံပေး လမ်းညွှန်သူများနှင့် နည်းပညာ ဝန်ဆောင်မှုများအတွက်လည်း ပါဝင်သည်။ ၎င်းတို့သည် ကောက်ပဲ သီးနှံ မျိုးစုံကို တိုးတက် စိုက်ပျိုးနိုင်စေရန် လမ်းညွှန်အကြံပေးခြင်းနှင့် ကျေးလက်အလုပ်သမားများအတွက် ပိုကောင်းမွန်သော လယ်ယာ လုပ်ငန်းနည်းပညာများနှင့် လက်တွေ့ အသက်မွေးဝမ်းကျောင်း သင်တန်းများလည်း ပါဝင် မည်ဖြစ်သည်။ ထို့အပြင် အဆိုပါစီမံကိန်းသည် အရေးပေါ်နှင့် အကျပ်အတည်း ကာလများ၌လည်း အရေးပေါ် ရန်ပုံငွေများကို ထောက်ပံ့ကူညီပေးသွားမည်ဖြစ်ပါသည်။

အသေးစိတ်သိလိုပါလျှင် www.worldbank.org/myanmar မှာဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Contacts in Yangon: Meriem Gray mgray@worldbank.org +959 421128395;
Kyaw Soe Lynn klynn@worldbank.org +95 9 203 1159
Washington: Carl Hanlon chanlon@worldbank.org